



ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဂိပ္ပသနာပြန့်ဖွားရေးအယ်း



NEW APPROACH TO BUDDHA DESANA

ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းပြင် လေ့လာခြင်း

ဘဝါ(၂၂)

ဘဝပစ္စတာ ကတိ

၂၀၁၀ - ခုနှစ်၊ ဧပြီလ ၉ - ရက်
အကြိမ်(၃၀)မြောက်၊ ဗုဒ္ဓဒေသနာသင်တန်း
ရှင်သာမကော်မန်၊ အာဏာနည်လမ်း၊ ရန်ကုန်မြို့တွင်
ဟောကြားသောတရားတော်

ဦးဇွဲးအောင်

(မဟာသုဒ္ဓမဏေတိကာဓာ)

ပရာနာယက၊ ထေရဝါဒဗုဒ္ဓဒေသနာနှင့် ပိပသနာပြန့်ဖွားရေးအယ်း
တွေဖက်ဌာနမြို့ (ပြမ်း)၊ နိုင်ငံတော်ပရိယတိသာသန္တတ္ထလိုလ် မန္တလေး

မူးဒေသနာဂါး စနစ်သီးဖြင့်လေ့ရှာခြင်း

တာစဉ် - JJ

ဘဝပစ္စယာ ကတိ

၂၀၁၀-ခုနှစ်၊ ဧပြီလ ၉-ရက်
ရန်ကုန်မြို့၊ အာဇာနည်လမ်း၊ ရှင်သာမကော်မာန်၌
အကြမ်(၃၀)မြောက် ပုံမှန်ဒေသနာသင်တန်းတွင်
ဟောကြားသောတရားတော်

ဦးငြေးဒေသခာ

(မဟာသုဒ္ဓဘဏ်ဝါဘာ)

ထေရဝါဒပုံမှန်ဒေသနာနှင့်ပိပိသနာပြန်းလေးအဆင်း
တွဲဖက်ဌာနများနှင့်တော်ပို့ယွို့သာသနာတက္ကသိုလ်(မန္တလေး)

ဘဝပစ္စလာ ဇာတီ

အခုလေ့လာနေတဲ့ သဘာဝတရားတွေ၊ ဘုရားရှင် ဟောကြား
တော်မူခဲ့တဲ့ ဒေသနာမျာပါရှိတဲ့ သဘာဝအကြောင်းအရာတွေ လေ့လာတဲ့
အခါမှာ နေ့စဉ်နှင့်အမျှ အလုပ်တွေ လုပ်ရပါတယ်။ ဒီလုပ်နေတဲ့ အလုပ်
တွေဟာ မိမိတို့ရဲ့ခန္ဓာ ရှုပုက္ခာမှုရှိနေတဲ့ မျက်စိန္တလုပ်တဲ့အလုပ်၊ နားနဲ့
လုပ်တဲ့အလုပ်၊ နှာခေါင်းနဲ့လုပ်တဲ့အလုပ်၊ ကိုယ်ခန္ဓာနဲ့ လုပ်တဲ့အလုပ်၊
လျှောနဲ့လုပ်တဲ့အလုပ် အဲဒီအလုပ်တွေ လုပ်တာ။ အဲဒီအလုပ်တွေ လုပ်တဲ့
အခါကျတော့ စိတ်နဲ့လုပ်တယ်၊ ကိုယ်နဲ့လုပ်တယ်။ အဲဒီ စိတ်နဲ့ကိုယ်နဲ့
လုပ်နေတဲ့အလုပ်တွေ ကြိမ်ဖန်များစွာ မရောမတွေကိုနိုင်အောင် ဒီအလုပ်
တွေက လုပ်လာရတာပါ။ အဲဒီလို ကြိမ်ဖန်များစွာ မရောမတွေကိုနိုင်အောင်
လုပ်ထားခြင်းကြောင့် ဒီလုပ်ထားတဲ့အလုပ်တွေဟာ မှတ်မိနေတယ်။
အလုပ်တွေ မှတ်မိနေတယ်၊ စွဲနေတယ်။ အဲဒီ သဘောသဘာဝတရား။
ဒီ ကြားနေတဲ့ အသံတွေ၊ နားထောင်ထားတဲ့ အကြိမ်တွေ မြောက်မြားစွာ
ကြားလာတော့ အခုပစ္စပြန်မှာ ကြားနေတဲ့ စကားလုံးတို့၏ အဓိပ္ပာယ်ကို
လျင်လျင်မြန်မြန် သိပါတယ်၊ နားလည်ပါတယ်။

အခုလို မြန်မာစကားနဲ့ ပြောနေတဲ့ စကားလုံးများကို မိမိတို့က
အမိဘာသာစကားအဖြစ်နဲ့ ကြိမ်ဖန်များစွာ ကိုယ်တိုင်ပြောတယ်၊ သူများ
ပြောတာတွေလည်း ကြားနေရတော့ အဲဒီကြားထားတဲ့ အသံဓာတ်တွေ၊
(ကြားထားတာက အသံဓာတ်တွေ) အဲဒီ အသံဓာတ်တွေဟာ ကြိမ်ဖန်
များစွာ ကြားထားခြင်းကြောင့် စွဲနေတယ်၊ မှတ်မိနေတယ်။ အဲဒီလို စွဲနော

မှတ်မိနေလို့ အတိတ်ကမှတ်ထားတဲ့ အမှတ်တွေရဲ့ အထောက်အပံ့နှင့် အခုပစ္စပွန်မှာ ကြားနေသော အသံတို့၊ စကားလုံးတို့၏ အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်တယ်။ အဲဒီသဘာဝကို စဉ်းစားရပါမယ်။ အဲဒီလို ကြားတာ တွေကို မှတ်ထားတာ မြောက်မြားစွာ၊ မှတ်မိနေတာတွေလည်း မြောက် မြားစွာ။ မြင်ထားတဲ့ အဆင်းအာရုံတွေကို မှတ်ထားတာ မြောက်မြားစွာ၊ မှတ်မိနေတာလည်း မြောက်မြားစွာ။ အဲဒီလို မှတ်မိပြီးတော့ မြောက်မြား စွာသော အဆင်းတွေ၊ အသံတွေ၊ အတွေတွေ၊ အရသာတွေ၊ အနဲ့တွေ။ အဲဒီလို စွဲနေတဲ့ အစွဲအမှတ်တွေဟာ လူတိုင်းလူတိုင်းမှာ မြောက်မြား စွာ တည်ရှိနေတယ်။ လူတိုင်းလူတိုင်း၏ ခန္ဓာမှာ တည်ရှိနေတယ်။ ရုပ် ခန္ဓာမှာ တည်ရှိနေတယ်။ နာမ်ခန္ဓာမှာလည်း တည်ရှိနေတယ်။ အဲဒီအစွဲ တွေ မှတ်ထားတဲ့ အမှတ်တွေ ရှိနေတာ။ အဲဒီ အစွဲ၊ အမှတ် နာမ်ခန္ဓာမှာ ရှိတဲ့ သဘောပါ။

နာမ်ခန္ဓာမှာရှိတာက နာမ်ခန္ဓာကို (၄)ပါးခွွဲပြီးတော့ ပြောလိုက်တော့ သိတယ်၊ မှတ်တယ်၊ ခံစားတယ်၊ အားထုတ်တယ်။ အဲဒီတော့ သိနေတဲ့ သဘောတွေလည်း စွဲတယ်။ မှတ်ထားတာတွေလည်း စွဲတယ်။ ခံစားတာတွေလည်း စွဲတယ်။ အားထုတ်ထားတာတွေလည်း စွဲတယ်။ နာမ်ခန္ဓာ(၄)ပါးမှာရှိတဲ့ အစွဲက (၄)မျိုး။ ပြီးတော့ ရုပ်ခန္ဓာမှာလည်းပဲ စွဲနေတယ်။

နာမ်ခန္ဓာမှာစွဲတဲ့ အသိစွဲ၊ အမှတ်စွဲများက ပြန်ပြီးစဉ်းစားလျှင် အစွဲရဲ့ အဓိပ္ပာယ်ကို သဘောပေါက်တယ်။ ခံစားမှုတွေလည်း သဘော

ဆရာတီးပီးငွေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

ပေါက်တယ်။

ကိုယ့်ခန္ဓာ စွဲနေတာ သေချာစီစစ်လိုက်လျှင် သိပါတယ်။ အခု ဒီလက်ချောင်းလေးတွေနဲ့ နေစဉ်နှင့်အမူ စာတွေရေးတယ်။ အဲဒီစာတွေ ရေးတာဟာ ဟောဒီလက်ချောင်းလေး (၅)ချောင်းနဲ့ ဒီလက်နဲ့ ရေးတာပဲ။ ဒါပေမယ့် လက်က နှစ်ဘက်ရှိတယ်။ ဘယ်ဘက်နဲ့ညာဘက် (၂)မျိုး ရှိ တယ်။ ရှိနေတဲ့အထဲမှာ များသောအားဖြင့် ညာဘက်လက်နဲ့ လောက့် ထားတာ။ ညာဘက်နဲ့လောက့်ထားတော့ ရေးဟောဆိုလျှင် ဒီဖောင်တိန် လေးတွေ ညာဘက်လက်နဲ့ကိုင် ညာဘက်လက်နဲ့ ရေးနောက် စာလုံးလေး တွေ ရေးတယ်။ အဲဒီတော့ လက်နှစ်ချောင်း ရှိပေမယ့်လည်း ဘယ်ဘက် လက်ဟာ ညာဘက်လက် ကျွမ်းကျင်သလို မကွမ်းကျင်ဘူး။

ဒီနှစ်ခု ယူဉ်ကြည့်လျှင် အစွဲက လက်နှစ်ဘက်မှာ ညာဘက် လက်မှာ စွဲနေတာ။ စွဲတယ်ဆိုတာလေးက စကားလုံးပဲ။ သဘာဝကျတော့ ဒီလက်ကလေးကို သေချာကြည့်လျှင် လက်ချောင်းလေးတွေ။ လက် ချောင်းလေးတွေမှာ မျက်စိကမြင်တာက အပေါ်ကဖုံးထားတဲ့ အရေပြား လေး။ အဲဒီ အရေပြားလေးအောက်မှာ ကြိုက်သားလေးတွေ ရှိတယ်။ ဒီ အသားလေးတွေထဲမှာ စာတ်ကြောလေးတွေ ရှိတယ်။ အဲဒီလေးတွေ ဟာ စာရေးတဲ့ကိစ္စကို လုပ်နိုင်အောင် သူကကျေနှင့်သူ ဆောင်ရွက်ကြရ တယ်။ စိတ်ကနေပြီးတော့ အမိန့်ပေးလိုက်တဲ့အခါ လက်ကဆောင်ရွက် တယ်။ ဆောင်ရွက်တဲ့အခါ လက်ချောင်းလေးတွေက အလုပ်ဖြစ်အောင် အမိန့်ပေးတာကိုဆောင်ရွက်တဲ့ စာတ်ကြော။ အလုပ်ကို ‘ကမ္မ’ ခေါ်ပါ

တယ်။ ကာယကမ္မားဖြစ်အောင် စိတ်ကလေးက အမိန့်ပေးတာပါ။

အဲဒီစိတ်ကလေးက အမိန့်ပေးတော့ အဲဒီ ကာယကမ္မားဆိုတဲ့ အလုပ်၊ (အခု စာရေးတဲ့အလုပ်) အဲဒီ စာရေးတဲ့အလုပ်လုပ်ပုံက လွယ်တယ်လို့ ထင်ပေမယ့်လို့ ဒီခန္ဓာတဲ့မှာရှိနေတဲ့ အမိန့်ပေးလိုက်တဲ့ စိတ်က စာရေးလို့ ပြောတာ။ သူပြောလိုက်တဲ့အတိုင်း တာဝန်ခံပြီး ဆောင်ရွက်သူ့ ပထမဆုံး ဆောင်ရွက်သူက ‘ကမ္မာတ်ကြော’။ အခုခေတ် ခန္ဓာပေါ်နဲ့ ပြောလိုရှိလျှင် Motor Nerves ခေါ်တယ်။ Motor Nerves တွေက သူတို့က အလုပ်လုပ်ပေးတာ။ သူတို့အမိန့်တွေကို လျှပ်စစ်မာတ်ကလေးနဲ့ ဆောင်ရွက်သွားပြီးတော့ သူတို့က ဟောဒီ ကြိုက်သားလေးတွေကို အမိန့်ပေးတယ်။ အဲဒီတော့ Nerves ကလေးတွေက ခိုင်းတာကို လက်ခံဆောင်ရွက်ပေးသူက ကြိုက်သားလေးတွေပါ။

ဒီ လက်ချောင်းကလေးတွေပေါ်မှာရှိတဲ့ အရို့နဲ့ အဆစ်ကလေးတွေပေါ်မှာ ကြိုက်သားတွေက ဖုးအုပ်ထားတာ။ အဲဒီ ကြိုက်သားလေးတွေက ကျို့လိုက်၊ လျှော့လိုက် (J)မျိုးလုပ်ရတယ်။ ကျို့ပြီးတော့ ဒီအရိုးလေးတွေနဲ့တွဲပြီးတော့ ဟောဒီဘောပင်လေးကို ကိုင်တာ။ ကိုင်တယ်ဆို ကတည်းက လက်မ၊ လက်ညီး၊ လက်ခလယ် (R)ချောင်း၊ သူတို့က ဖိထားတာ။ ဖိထားလို့ ဘောပင်လေးက လက်ထဲမှာ မြှုတာပါ။ အဲဒီအကြောင်းအရာကို သေသာချာချာကြည့်။ ဟောဒီ လက်ကလေးတွေကို အမိန့်ပေးတာက ‘စိတ်’က။ ဘောပင်ကိုင်လိုက်၊ စာရေးဖို့ကိုင်လိုက်။ အဲဒီ ကိုင်လိုက်လို့ ပေးတဲ့အမိန့်အတိုင်း ဘောပင်လေးကို ကိုင်တာပါ။ ကိုယ်တယ်ဆို

ဆရာတီးပြီးငွေးအောင် (မဟာသုဒ္ဓမ္မအောက်)

တော့ ကိုင်တာကို အနာခံပြီးတော့ ဆောင်ရွက်တာက လက်ချောင်းလေး တွေ။ အထူးသဖြင့် လက်မ၊ လက်ညီး၊ လက်ခလယ် (၃)ခု ဆောင်ရွက် တယ်။ အဲဒီ ကိုင်တယ်ဆိုတဲ့ ကိစ္စကို အမိန့်နာခံပြီးတော့ ဆောင်ရွက်သူက လက်ချောင်း (၃)ခု။ ဘောပင်လေးကို ကိုင်ထားတာ။ အဲဒီနေရာမှာ ခိုင်းတဲ့ အတိုင်းကိုင်ထားလို့ ဘောပင်လေးက လက်(၃)ချောင်းထဲမှာ မြှုမြှု စွဲစွဲ ကိုင်ပြီးပါပြီလို့ စိတ်ကသိတာ။ ကိုင်ပြီးမှန်း၊ ကိုင်နေမှန်း စိတ်ကသိ တာပါ။ အဲဒီကျတော့ အဲဒီလိုသိအောင် ဘာလုပ်ရတာတူန်း၊ လက်ချောင်း လေး (၃)ချောင်းက ပြန်ပြောရတာပါ။ ပြောတဲ့ အခါကျတော့ ဒီလက် ချောင်းလေး (၃)ချောင်းမှာ ဖုံးအုပ်ထားတဲ့ အရေပြားလေးတွေ၊ အဲဒီ အရေပြားလေးတွေထဲမှာ ဓာတ်ကြောလေးတွေရှိတယ်။ အဲဒီ ဓာတ်ကြော လေးတွေ ဘာလုပ်တာတူန်း၊ ဖော်ပွဲပါနေတဲ့ ခံစားမှုဝေဒနာ။ ဘယ်ထဲ မှာ ပါတာတူန်း၊ အတွေဆိုသော ဖော်ပွဲပါတယ်။ ဘာပါတာတူန်း၊ ခံစားမှုဝေဒနာ။ အဲဒီဝေဒနာကို ဝေဒနာဓာတ်ကြောခေါ်တယ်။ Sensory Nerves လို့ခေါ်တယ်။ အဲဒီတော့ အမိန့်ပေးတဲ့ ကိစ္စကို ဆောင် ရွက်တူန်းက Motor Nerves ခေါ်တယ်။ ကိုင်တာလေးတွေ ထိပါပြီ၊ ကိုင် နေပါပြီလို့ ပြန်ပြီးသတင်းပိုတဲ့ ဓာတ်ကြောကို ဝေဒနာဓာတ်ကြော။ အခု ခေတ်စကားနဲ့ Sensory Nerves ။ သူက လျှပ်စစ်ဓာတ်နဲ့ သတင်းပြန်ပို ပါတယ်။ အဲဒီတော့ ပြန်ပြီး သက်ဆိုင်ရာပဟိုငြာန် Sensory Nerves ကို သတင်းပိုလိုက်တော့ ကိုင်တဲ့ ကိစ္စဟာ အဟုတ်ဖြစ်မောက်နေပါပြီ။ အဟုတ်တကယ် ကိုင်သောအလုပ်ကို လုပ်နေပါပြီ။ အဲဒီမှာ ကိစ္စ (၂)ပိုင်း ပါ။ ခိုင်းတာက စိတ်။ ဒီဘောပင်လေးကို ကိုင်လို့ဆိုတဲ့ အမိန့်ပေးတာ။

အမိန့်ပေးလိုက်တော့ လက်ကလေး (၃)ချောင်းက ကိုင်ကိုကိုင်လိုက်ဖြူ။ ကိုင်ထားတဲ့အတိုင်း လက်ထဲမှာ သောပင်လေးတွေ အဟုတ်တကယ် ရောက်နေပြီဆိုတာကို လက်ချောင်းလေးတွေမှာ ပြန်ပြောရတယ်။ လက် ချောင်းလေးတွေကို ဖုံးထားတဲ့ အရေပြားထဲမှာ ကာယပသာဒခေါ်တဲ့ အကြည်ရှပ်ကလေးတွေ ရှိပါတယ်။ သူတိုက ထိတဲ့သဘောလေးကို ဖော်ပွဲ။ ဖော်ပွဲထဲမှာ ခံစားမှုပါတယ်။ အဲဒီ ခံစားမှုလေးက လျှပ်စစ် ဓာတ်နဲ့ ဗဟိုငြာနကို သတင်းပေးရတယ်။ ဗဟိုငြာနက ဘာခေါ်တုန်း၊ အဲဒီ အတွေ့အရှုတွေကို သတင်းဖြန့်နေတဲ့ သတင်းယူနေတဲ့ ဗဟိုငြာန Sensory Centre ကို ပြန်ပေးရတယ်။ Sensory Centre က ပြောမှ စိတ်က သိတယ်၊ ကိုင်မှန်းသိတယ်။ အဲဒီမှာ သေသာချာချာကြည့်ပါ။ စိတ်ကခိုင်း လို ကိုင်တယ်။ တစ်ခါ ကိုင်မှန်းကို သိရတယ်။ ဘယ်သူက သိရတာတုန်း၊ စိတ်က သိရတယ်။ အဲဒီနှစ်ခု ဆက်သွယ်နေပုံသဘောကို လုပ်တဲ့အလုပ် တွေ ဘယ်သူလုပ်တယ်ဆိုတာကို ပိုင်းပိုင်းခြားခြားသိဖို့ ဒီပညာကို အခဲ သင်ယူနေတာပါ။ အဲဒီတော့ ဒီလို ကိုင်တယ်ဆိုတာလေးဟာ အလွန် လွယ်ကူတယ်။ ဘာဖြစ်လိုတုန်း၊ အဲဒီ ရှိနေတဲ့ ဓာတ်ကြောတွေ၊ အဲဒီ ရှိနေတဲ့ ကြွက်သားတွေ၊ အဲဒီ ရှိနေတဲ့ အရှုံးလေးတွေ၊ အဆစ်လေးတွေ အကုန်လုံး ဘာဖြစ်နေလိုတုန်း၊ ကောင်းမွန်နေလို ဒီအလုပ်ကိုလုပ်နိုင်တာ။ အဲဒီတော့ သိရမယ့် အချက်ကလေးတွေ ထပ်ပြောဉ်းမယ်။ ကိုင်လိုက်တဲ့ အခါကျတော့ အတွေကို ဘာခေါ်တုန်း၊ ဖော်ပွဲအာရုံး၊ ဖော်ပွဲအာရုံး၊ ဖော်ပွဲအာရုံး၊ ထဲမှာ ခံစားမှုဝေဒနာပါတယ်။ အဲဒီ ခံစားမှုဝေဒနာကို သေချာစီစစ်ပါ။ နာသလား၊ မနာဘူး။ သာယာစရာလား၊ သာယာစရာလည်း မဟုတ်ဘူး။

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

သာယာတဲ့အတွေမျိုးလည်း မဟုတ်ဘူး။ မသာယာတာလည်း မဟုတ်ဘူး။ ကြားခံစားမှု။ အဲဒါ ကြားခံစားမှုကို အဒုက္ခာမသုခဝေဒနာ။ အဲဒါဖြစ်မှန်းကို မသိဘူး။ ပညာနဲ့ အခုလို ပိုင်းပိုင်းခြားခြားပြောမှ စကားလုံးနဲ့ အဖြစ်နဲ့ တွဲမိတာ။ အဒုက္ခာမသုခဝေဒနာဆိုတာ ရွတ်နေပေမယ့်လို့ ဘယ်ဟာကို အဒုက္ခာမသုခဝေဒနာလို့ ခေါ်မှန်း မသိရပါ။

အဒုက္ခာမသုခဝေဒနာကို လက်ချောင်း(၃)ချောင်းမှာရှိသော အရေပြားက ပြောနေတာ။ အဒုက္ခာမသုခဝေဒနာက ဝေဒနာပဲ။ သူက ကိုင်ထားတာ မြေနေပါပြီလို့ဆိုတာကို ဒီဝေဒနာနဲ့ ပြောနေတာပါ။ သူက ပြန်မပြောလျှင်၊ ပြန်မပြောနိုင်လျှင် ကိုင်လိုကိုင်မှန်း မသိဘူး။ ကိုယ်ကိုယ်တိုင်ကိုင်လိုကိုင်မှန်း သိတယ်ဆိုတဲ့ အကြောင်းအရာသည် လက်ဖျားမှာ ဖူးအုပ်ထားတဲ့ အရေပြားလေးတွေမှာရှိရှိတဲ့ Sensory Cell လေးတွေ ကောင်းနေလို့။ သူတို့ အလုပ်မလုပ်လို့ ထုတေန၊ ကျဉ်နေတဲ့လူက အဲဒီသတင်းမပိုလျင် ကိုင်လိုကိုင်မှန်း မသိဘူး၊ ထိလို့ထိမှန်း မသိဘူး။ ကိုယ်ကိုယ်တိုင်ကိုင်လိုက်တဲ့အခါ ထိလို့ထိမှန်း သိတာကိုက အလွန်ခက်ခဲတဲ့အလုပ်။ အဲဒီ အပိုင်းကဏ္ဍလေးတွေဟာ မိမိတို့ကိုယ်တိုင် အခုလို ပညာရပ်အဖြစ်နှင့် အစိတ်အပိုင်း တစ်ခုစီတစ်ခုစီ ခွဲခြမ်း၏ သင်ယူထားမှ ဗဟိုသုတရတာ။ အဲဒီ ဗဟိုသုတကိုသုံးပြီးတော့ မိမိမှာဖြစ်နေတဲ့ အဖြစ်ကို ဟုတ်၏-မဟုတ်၏ စီစဉ်ပါ။ ကိုင်လျှင် အခုပြောတဲ့ အကြောင်းအရာတွေပါ-မပါ စီစဉ်ရမယ်။ ဒါဟာ အလုပ်။ ဒီအလုပ်ကို လုပ်တတ်အောင်လို့ သင်ပေးတာပါ။

အခုလို ကိုင်လိုက်ပြီ။ ကိုင်လိုက်တော့ မြှုပြီဆိုတာ သိတယ်။

သိတော့မှ အဲဒီ မြုမြေကိုင်ထားတဲ့ ဘာ့ပင်လေးကို တစ်ခါထပ်ပြီး စာရေး။ စာရေးဆိုတော့ အခုပြောနေတဲ့ ဝေဒနာဓာတ်ကြောတိ။ Sensory Nerves ဆိုတဲ့ စာလုံးပုံလေးတွေ ထွက်လာအောင် လက်ချောင်းလေးတွေ အလုပ် လုပ်တာ။ အလုပ်လုပ်အောင် စိတ်က အမိန့်ပေးတာ။ ကမ္မဓဓာတ်ကြောက အမိန့်ပေးတာပါ။ ဓာတ်ကြောကိုပါ သိရမယ်။ သူ့ဓာတ်ကြောနဲ့ သူ့ကိစ္စ။ ခိုင်းတာ ကမ္မဓဓာတ်ကြောခေါ်သော Motor Nerves က အမိန့်ပေးနေ တာ။ အဲဒီမှာ စာလုံးလေးတွေက ခိုင်းတဲ့အတိုင်း ပေါ်နေတယ်၊ ရေးနေ တယ်။ အဲဒီ ရေးနေတဲ့စာလုံးလေးတွေ ပေါ်လာတာဟာ စဉ်၍အဖြူ၍ပေါ် မှာ အမည်းပေါ်လာတာပါ။ အဖြူရောင်ပိတ်ကားပေါ်မှာ အမည်း ပေါ် တာပါ။

မြင်တာဟာ မြင်ကိစ္စ။ မြင်စိတ်က အလုပ်လုပ်တာ။ အလုပ်လုပ် တာ အဆင်း ရုပါရုံနှင့် မျက်စိအကြည်နဲ့ အလုပ်လုပ်တာ။ အဆင်းရုပါရုံက မျက်စိအကြည်ရှိရာသို့ အလင်းဓာတ်က သယ်ပေးတာ။ သယ်ပေးတဲ့ အလင်းဓာတ်ကလေးတွေ မျက်စိအကြည်နဲ့ ထိတာ။ ထိတော့မှ ရုပ်ပုံလေး တွေ ပေါ်တာ။ အဲဒီရုပ်ပုံလေးတွေက သဏ္ဌာန်။ သဏ္ဌာန်အဖြစ်နှင့် မြင်စိတ်ကလေးကို သိအောင်လုပ်ပေးခြင်းကြောင့် စာလုံးလေးတွေက သယ်လာတာကို သဏ္ဌာန် ပညတ်။ မြင်စိတ်သိအောင် ဒီအမည်းလေးတွေ နဲ့ အဖြူလေးတွေက သဏ္ဌာန်နဲ့ ပုံဖော်တာ။ အဲဒီ သဏ္ဌာန်လေးတွေက သိအောင်လုပ်ပေးလို့ သဏ္ဌာန်ပညတ်။ အဲဒီ သဏ္ဌာန်ပညတ်ကလေးတွေ က မြင်သိစိတ်ကလေးကို ထောက်ပုံပေးလို့ မြင်သိစိတ်ကလေးက သိသွား တယ်။

ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

ဒီဝေဒနာဓာတ်ကြော Sensory Nerves ဆိုတာလေးတွေ မြင်သိ
စိတ်ကလေးက အဓိပ္ပာယ်သိတော့မှ ခိုင်းတဲ့အတိုင်း လုပ်တာအမှန်ပဲ။
ရေးခိုင်းတုန်းက ခိုင်းတဲ့အတိုင်း ပေါ်လာတဲ့စာလုံးလေးလေးတွေက အဟုတ်
ပေါ်လာတယ်လို့ သိတာ။ သိအောင်ကျတော့ မြင်ကိစ္စနဲ့ ပြန်ပြောတယ်။
အဲဒီအကြောင်းအရာတွေက နေ့စဉ်နှင့်အမျှ ကိုယ်ကိုယ်တိုင်လုပ်နေ
သော သဘာဝလုပ်ငန်း။ စာဖတ်တာတို့ စာရေးတာတို့ စကားပြောတာတို့
ဆိုတဲ့ အလုပ်တွေ လုပ်နေတာဟာ ဒီခွဲ့နာကိုယ်နှင့် ဒီစိတ်တို့ ပူးပေါင်း၍၍
အလုပ်ပေါင်းမြောက်မြားစွာကို လုပ်နေတာ။ အဲဒီလို့ အသေးစိတ် အပိုင်း
ကဏ္ဍနဲ့ သူကိစ္စနဲ့သူ အလုပ်လုပ်ပုံကို နားလည်ဖို့ ဒီပညာက သင်ပေးတာ
ပါ။ အခု ရေးတတ်တယ်၊ ဖတ်တတ်တယ်။ ကိုယ်ကိုယ်တိုင်လည်း စာလုံး
ပေါ်လာအောင် ရေးတတ်တယ်။ ပြီးတော့ ရေးထားတဲ့ စာလုံးကိုလည်း
ဖတ်တတ်တယ်။ အလုပ် တစ်ခုစီ၊ တစ်မျိုးစီ။ အဲဒီ ရေးတတ်တာရော၊
ဖတ်တတ်တာရောဟာ မှတ်ထားတဲ့ အမှတ်အသားတွေက ကြိမ်ဖန်များ
စွာ မှတ်ထားလို့ ရေးတဲ့နည်းကိုလည်း စွဲနေတယ်၊ ဖတ်တဲ့နည်းကိုလည်း
စွဲနေတယ်။ အဲဒီ အစွဲပါဒါနကွန်ဗြီးက အဟုတ်ရှုံးနေလို့ သူတို့ကို
အသုံးပြုပြီးတော့ ရေးတဲ့ကိစ္စ၊ ဖတ်တဲ့ကိစ္စကို လုပ်နိုင်တာ။ ဘာရှိမှ
လုပ်နိုင်တာတုန်း၊ ဥပါဒါနကွန်ဗြီး၊ ဥပါဒါနကွန်ဗြီးက ဘာနဲ့လာတာ
တုန်း၊ သင်ထားမှု။ ဘာနဲ့သင်ထားတာတုန်း၊ သိမှု မှတ်မှု(၂)ပါးနဲ့ သင်
ထားတာပါ။

ဒီသိမှုလည်း စွဲနေတယ်၊ မှတ်မှုလည်း စွဲနေတယ်။ အဲဒီ စွဲနေတဲ့
ဟာကို ဥပါဒါနိုင်။ သိမှုအစွဲကို ဝိညာကုပါဒါနိုင်၊ မှတ်မှုအစွဲကို သည့်ပါဒါနိုင်။

ရေးတတ်တာကို ဘာခေါ်တူန်း၊ သခ္ပါရှပါဒါန်။ အဲဒီ သဘာဝတွေဟာ ဘယ်မှာရှိနေတာတူန်း၊ မိမိမှာ တကယ်ရှိနေပေမယ့်လို ဒီအတတ်ပညာ တွေ အသိပညာတွေ ဥပါဒါနကွာ့အဖြစ်နှင့် ရှိနေကြောင်းကို မိမိကိုယ် တိုင် မသိဘူး။ M.A အောင်လို Ph.D အောင်ပေမယ့် ဒီပညာကို ဒီလိုရှိမှုန်း မသိဘူး။ အခုသင်ပေးနေတာ ဘာကိုသင်ပေးနေတာတူန်း၊ မိမိသည် နောက်နှင့်အမူ ဘဝကိစ္စကိုဆောင်ရွက်ရာတွင် ဒီစိတ်၊ ဒီကိုယ် (၂)ပါးဟာ ဒီလို အလုပ်လုပ်နေပါတယ်လို ဆိုတာကို သူအပိုင်းနဲ့ သူကဏ္ဍ ခွဲခြမ်း၍ သိနိုင်ဖို့အတွက် ဒီပညာကို သင်ပေးနေတာ၊ ဒါကို သဘာဝပညာ၊ မိမိဘဝ အကြောင်းကို မိမိ အဟုတ်သိဖို့။ ဒါနဲ့ ဘဝကို တည်ဆောက်နေတာ၊ စာရေးတတ်၊ စာဖတ်တတ်တယ်ဆိုတာ လွယ်တယ်လို ထင်ပေမယ့်လို ဒါဟာ မိမိဘဝ၏ အခြေခံဖြစ်သော အရည်အသွေး၊ ဒါဟာ နည်းနည်း နောနော စုဆောင်းခဲ့ရတာ မဟုတ်ဘူး။ မြောက်မြားစွာ၊ နှစ်ပေါင်းများစွာ စုဆောင်းလို မိမိမှာ တည်နေတာ၊ အစွဲအဖြစ်နဲ့ တည်နေတာပါ။ အဲဒါကို ဥပါဒါနကွာ့။

ဥပါဒါနကွာ့က ဟောဒီ သိတဲ့သဘောလေးကို ဝိညာဏုပါဒါန်၊ မှတ်တာလေးကို သည်ပါဒါန်၊ ခံစားတာလေးတွေကို ဝေဒနှပါဒါန်၊ လုပ်တတ်တာလေးတွေကို သခ္ပါရှပါဒါန်။ ဒါ နာမ်ခန္ဓာ(၄)ပါး၊ နောက် တစ်ခါ လက်ကလေးက ရေးတတ်တာ၊ အဲဒါလေးက ရှုပါဒါန်။ အဲဒီ ဥပါဒါနကွာ့ (၅)ပါးကို ပိုင်းပိုင်းခြားသိမှ မိမိရဲ့ အတတ်ပညာတွေ အသိပညာတွေဟာ ခန္ဓာ(၅)ပါးနဲ့ ဥပါဒါနကွာ့(၅)ပါးနဲ့ အလုပ်လုပ် နေတာ။ အဲဒီသဘာဝတွေဟာ အရေးကြီးတဲ့ အခြေခံအချက်။ လူဆို

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောင်ကြေ)

သောလူဟာ လူဖြစ်နေတာ မိမိတို့ရဲ့ သိမှာ မှတ်မှာ နားလည်မှုဆိုသော ကိုယ်ရည်ကိုယ်သွေးနဲ့ လူလုပ်နေတာ။ လူဖြစ်အောင် လုပ်ပေးနေတာပါ။ အသိစွဲ၊ အမှတ်စွဲနဲ့ လူဖြစ်အောင် လုပ်ပေးတာ။ လူတစ်ယောက်နဲ့ တစ်ယောက် မတူတာဟာ တည်ဆောက်ထားတဲ့ ဥပါဒါနက္ခနာခြင်း မတူလိုပါ။ ကိုယ်ရည်ကိုယ်သွေးတွေ ကွာတယ်။ မိမိဖြတ်သန်းလာရာ ဘဝခနီး၊ သင်ယူလာရသော ပညာပ်အမျိုးမျိုးတို့ တည်ဆောက်ထားမှ ဥပါဒါနက္ခနာကြီး ပေါ်နေတာပါ။ ရုပ်ရော၊ နာမ်ရော (၂)ပါးမှာပါ။ အဲဒီ ဥပါဒါနက္ခနာရဲ့ သဘောမှာ အခု စာရေးတတ်၊ စာဖတ်တတ်တာ လူတိုင်းပါ။ အဲဒီမှာ ဟောဒီ လက်ချောင်းကလေးတွေနဲ့ ဒီလက်ကလေးတွေမှာ ရိုးရိုးလူနဲ့ ပန်းပုဆရာနဲ့ မတူပါ။ ပန်းပုဆရာဟာ သူရဲ့ ကျမ်းကျင်မှုဟာ ဒီညက်နဲ့ ဒီလက်ကလေးတွေမှာ ရှုံးတာပါ။ လက်ချောင်းတူပေမယ့်လို့ အတတ်ပညာချင်း မတူဘူး။ ရူပူပါဒါနနဲ့ သည်ပါဒါန (၂)ခု ကွဲပါတယ်။ ပန်းပုဆရာဟာ သုအတတ်ဟာ နိုင်းလူထက် ပိုလွန်တယ်။ အဲဒါဟာ ကိုယ်ရည်ကိုယ်သွေးဗျား၊ ကိုယ်ရည်ကိုယ်သွေးတင် မကဘူး၊ အဲဒီကျမှ ဘာပါလာတူနဲ့ ပုဂ္ဂိုလ်တူနဲ့၊ ပန်းပုဆရာ၊ ပန်းချီ ဆရာ၊ ဂိုဏ်ဆရာ၊ ဓာတုပေဒ ပါမောက္ခ၊ စိတ်ပညာ အထူးကုသရာဝန်ကြီး၊ အကြောဆရာဝန်၊ အရိုး Electrical Engineer, Mechanical Engineer, Chemical Engineer ဒါတွေ ဟာ အရည်အသွေးတွေ။ အရည်အသွေးတွေက ဘာလို့ ပြောနေတာတူနဲ့ ပုဂ္ဂိုလ်။ ပုဂ္ဂိုလ်ဆိုတဲ့အသိကို ဒီအရည်အသွေးတွေနဲ့ ဖော်ဆောင်နေတာ။ ဒီအရည်အသွေးတွေဖြစ်အောင် ဘာတွေနဲ့လုပ်နေတာတူနဲ့၊ နှစ်ပေါင်းများစွာ ဒီဥပါဒါနက္ခနာကြီးနဲ့ တည်ဆောက်ခဲ့တာ။ စကားလုံးလေး

က တစ်လုံးထဲ၊ ဥပါဒါနက္ခနာကြီး၊ တစ်ယောက်စီ၏ ကိုယ်ရည်ကိုယ်သွေးတွေ မတူတာဟာ ဒီဥပါဒါနက္ခနာကြီး မတူလိုပါ။ အဲဒီ ဥပါဒါနက္ခနာကြီးက တည်ရှုတင် မကဘူး။ ဘဝခရီးကို လျှောက်တဲ့အခါ ဒီပညာတွေနဲ့ပဲ ဘဝခရီးကို လျှောက်နေတာပါ။ ဒီပညာတွေ သုံးပြီးတော့ မိမိအလုပ်ကို လုပ်နေတာပါ။ ဘဝနဲ့ ဥပါဒါနက္ခနာနဲ့ ဆက်နေတာ။

ဥပါဒါနက္ခနာချင်း မတူလို ပုဂ္ဂိုလ်ချင်း မတူဘူး။ အဲဒါဟာ Formation of Personality ခေါ်တယ်။ ကိုယ်ရည်ကိုယ်သွေးဖြစ်အောင် တည်ဆောက်ခြင်းကြောင့် အဲဒီပညာရပ်တွေဟာ ဒီဒေသနာမှာမှ တိတိကျကျသေသေချာချာ ပိုင်းပိုင်းခြားခြား ဖော်ပြထားတာ။ သို့သော် ဒီပညာရပ်တွေသည် ဒီပိဋကတ်ထဲမှာ၊ ဒီဓမ္မဒေသနာထဲမှာ ပါသော်ပြားလည်း အခုလို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသားသိအောင် နားလည်အောင် သင်ပေးမယ့်သူ မရှိလျှင် ဒီပိဋကတ်စာအုပ်တွေထဲမှာ ပါမှန်းတောင် မသိဘူး။ အခုပါတဲ့ ပညာတွေကို ထုတ်ပြီးတော့ပြောပြလို ကိုယ်ပိုင်ညှက်နဲ့ ဆင်ခြင်ကြည့်တော့ ဒီပိဋကတ်ထဲမှာပါတဲ့ ပညာတွေဟာ ဘယ်လောက်တိအောင်လေးလေးနောက် ဘဝအဓိပ္ပာယ်ကို သိအောင် သင်ပေးထားပါလားလို ဆိုတဲ့အဆင့်ကို ညှက်ရှိလျှင် မြင်ပါလိမ့်မယ်။ ညှက်မရှိလျှင် မမြင်ဘူး။ မိမိမှာရှိနေတဲ့ ပုံစံဘာသာတရား၊ ပုံစံဘာသာတရားထဲမှာပါတဲ့ ကိုးကွယ်နေတဲ့အထဲမှာ ဘူရား၊ တရား၊ သံယာ (ရ)ပါးမှာ အခု တရားတော်ဆိုတဲ့ ဓမ္မာ။ အဲဒီ ဓမ္မာဆိုတဲ့အထဲမှာ အခုပြောနေတဲ့ အကြောင်းအရာတွေ ပါနေပါတယ်။ ပါနေတာတွေဟာ သင်ပေးတဲ့သူက သင်ပေးမှ တရား၏ အ

ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေ့အောင်တိကစ္စ)

မိပ္ပာယ်ကို သိတာ။ တရားအမိပ္ပာယ် သိတယ်ဆိုတာ ပညာ၏ အမိပ္ပာယ် ကို သိတာပါ။

ငါဆိုသော ငါ၊ ပုဂ္ဂိုလ်ဆိုသောပုဂ္ဂိုလ် ဘယ်ပုံ ဖြစ်လာတယ် ဆိုတာဟာ ဒီပညာတွေက ပြောနေတာ။ ပုဂ္ဂိုလ်ကို မြင်တယ်။ မြင်ရုတင် မကဘူး။ ယုံကြည်တယ်။ ငါ ဆရာဝန်၊ ငါ အင်ဂျင်နှီယာ၊ ငါ ပါမောက္ခ၊ အဲဒီ ယုံတယ်ဆိုတဲ့ စကားလုံးတစ်ခု ပေါ်လာတာ။ ပုဂ္ဂိုလ်ဆိုတာကို ယုံတယ်၊ ငါဆိုတာကို ယုံတယ်။ ပုဂ္ဂိုလ်ဖြစ်လာအောင်၊ ငါဖြစ်လာအောင် ဘယ်ပုံဘယ်နည်း တည်ဆောက်လာတယ်ဆိုတာ ဒီ ပညာရပ်များကသာ လျှင် အမိပ္ပာယ်ဖော်ပေးနေတာ။ ငါဖြစ်အောင် တည်ဆောက်လာတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် ဘယ်လောက်ကြီးတယ်၊ ဘယ်လောက်များတယ် ဆိုတာကို သဘောပေါက်မှာ၊ ငါဖြစ်အောင် လုပ်နေသော လုပ်ငန်းစဉ်တို့ ဘယ်လောက်ကျယ်ဝန်းတယ်၊ ဘယ်လောက်အခါန်ကြာအောင် ဆောင် ရွက်ခဲ့ရတယ်ဆိုတာကို ပညာညာဏ်နှင့် အစိပ်စိပ်အပိုင်းပိုင်းခဲ့၍ ငါဖြစ်လာကြောင်း၊ အထောက်အပံ့ဖြစ်သော ဝိညာဏာကွွန်း၊ ဝိညာဏာပါဒီနာကွွန်း၊ သညာကွွန်း၊ သညာပါဒီနာကွွန်း၊ ဝေဒနာကွွန်း၊ ဝေဒနှုပါဒီနာကွွန်း၊ သီရိရကွွန်း၊ သီရိရှုပါဒီနာကွွန်း၊ ရှုပါဒီနာကွွန်း ဆိုတဲ့ စကားလုံးတွေ။ အဲဒီစကားလုံးတွေက ဓာတ်လိုင်းတွေ။ အဲဒီဓာတ်လိုင်းအနေနဲ့ Personality ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးကို တည်ပေးတာ။ ကိုယ်ရည်ကိုယ်သွေးက ငါဆိုသော အသိကို ခိုင်ခိုင်မြေမြေ ယုံကြည်ကြည်လက်ခံလာအောင် ဆောင်ရွက်လာတာပါ။

ပထမအဆင့် လူဖြစ်လာအောင် လုပ်ရတယ်။ လူဖြစ်လာအောင်

လုပ်ပြီးတော့ ပုဂ္ဂိုလ်ဖြစ်လာအောင် လုပ်တယ်။ ပုဂ္ဂိုလ်ဖြစ်ပြီးတော့ ‘ငါ’ဖြစ်အောင် လုပ်ရတယ်။ အဲဒီအလုပ်တွေဟာ လွယ်တာမဟုတ်ဘူး။ နှစ်ပေါင်းများစွာ လုပ်ခဲ့ရတာ။ အဲဒီ သဘောသဘာဝတွေကိုသိမှ ငါဆိုသောငါဘယ်ပုံဘယ်နည်း ဖြစ်နေတယ်၊ ငါအစွဲဆိုတာကို သိဖို့ (ငါဆိုတာ ရှိုးရှိုးမဟုတ်ဘူး၊ အစွဲ။) ငါနဲ့အစွဲနဲ့တွဲ၍ အဓိပ္ပာယ်ဖော်တတ်ဖို့။ အဲဒီ အစွဲခန္ဓာဖြစ်ဖို့ ဥပါဒါန်တွေကို တည်ဆောက်ရတာ။ ဥပါဒါန်တွေက ဝိယာက္ခပါဒါန်၊ သည်ပါဒါန်၊ ဝေဒန်ပါဒါန်၊ သခါရှုပါဒါန်၊ ရှုပုပါဒါန်။ ဒီအားတွေနဲ့ Personality ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးကို တည်ဆောက်ထားတာပါ။ ကိုယ်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်လာမှ ငါဆိုသောအသိနဲ့တွဲတာ။ တွဲတဲ့အခါကျတော့ အလွန်နိုင်မြတယ်၊ အလွန်ယုံကြည်တယ်။ အဲဒီပညာမျိုး ဘယ်မှာမှ မရှိဘူး။ ဒီ ဒေသနာကသာ သင်ပေးတာပါ။

ဆရာဝန်၊ အင်ဂျင်နီယာ သေသည်အထိ သူ့ဘဝခနီကို ငါဆရာဝန်ဆိုတဲ့အသိနဲ့ သွားတာ၊ ငါ အင်ဂျင်နီယာဆိုတဲ့အသိနဲ့ သွားတာ၊ ငါပါမောက္ခဆိုတဲ့အသိနဲ့ သွားတာပါ။ အဲဒါက အကြီးအကျယ်ကြီးတွေကို နားလည်အောင် ထုတ်ပြတာ။ ဘာမှ မဟုတ်တဲ့ ပမားလေးတွေကလည်း သူ့ရဲ့ အရည်အသွေးနဲ့သူ့ သူ့ငါနဲ့သူ့ ဘဝခနီကို လျှောက်တာ။ အခုံအကြီးကြီးတွေပြတာဟာ မြင်လွယ်ထင်လွယ်အောင်၊ ကိုယ်ရည်ကိုယ်သွေးဆိုတဲ့စကားကို သိအောင်ပြောပြနေတာပါ။ ကိုယ်ရည်ကိုယ်သွေးဆိုတာလူတိုင်းမှာ ရှိတယ်။ အဲဒီ ကိုယ်ရည်ကိုယ်သွေးနဲ့ ပုဂ္ဂိုလ်အစွဲနဲ့ ငါအစွဲ။ အဲဒီတော့ လူတိုင်းမှာ ငါရှိတယ်။ ဘာနဲ့တဲ့တာတူန်း၊ ပုဂ္ဂိုလ်အစွဲ။ အဲဒီ ပုဂ္ဂိုလ်အစွဲကို ဘာနဲ့တည်ထောင်လာတာတူန်း၊ ဥပါဒါနာက္ခန္ဓာနဲ့။

ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေအောက်က)

နိုးရိုးလူလေးတွေလည်း သူ ဥပါဒါနာက္ခန္ဓာနဲ့သူ။ အဲဒီ ဥပါဒါနာက္ခန္ဓာနဲ့ ကိုယ်ရည်ကိုယ်သွေး၊ ငါနဲ့ ဘဝခရီးကို လျှောက်တာ။ အရေးကြီးနေတာ က ဘဝခရီးကို ဘယ်လိုလျှောက်တယ်ဆိုတာကို နားလည်ဖို့ ဒီပညာကို သင်နေတာ။

ဘဝခရီးဆိုတာ ဘယ်လိုလျှောက်ရတာတုန်း၊ ကြိမ်ဖန်များစွာ စုဆောင်းခဲ့တဲ့ အတတ်ပညာ၊ အသိပညာတွေ စုဆောင်းထားတာကို ဥပါဒါနာက္ခန္ဓာ(၅)ပါး။ အဲဒီ ဥပါဒါ နာက္ခန္ဓာ(၅)ပါးနဲ့ပဲ ကိုယ်ရည်ကိုယ်သွေးကို တည်ထောင်ထားတာ။ အဲဒီ Personality နဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘဝခရီးကို လျှောက်တာ။ ယုံယုံ ကြည်ကြည်နှင့် လျှောက်နေတာပါ။ ယုံယုံကြည်ကြည် လျှောက်နေရတဲ့ အဖြစ်ကို သိဖို့ပါ။ ငါအို့သော ငါဟာ အဟုတ်ရှိတယ်လို့ ယုံထားတာ၊ အဟုတ်ယုံနေတာ။ အဟုတ်ယုံလိုလို အဟုတ်ဘဝခရီးကို လျှောက်နေတာ။ အဲဒီတော့ အဲဒီဘဝကို ဘာဘဝလို့ ခေါ်တာတုန်း ‘ငါဘဝ’။ ကိုယ်ရည် ကိုယ်သွေးနဲ့ တည်ဆောက်ထားတဲ့ ‘ငါ’၊ အဲဒီ ငါအလုပ်လုပ်ပြီးတော့ လျှောက်နေရတဲ့ ဘဝကို ငါဘဝ။ အလုပ်နဲ့ ဖော်တာ။ ငါဘဝကို အလုပ်နဲ့ ပုံဖော်တာပါ။

တစ်သက်လုံး ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေက ဘဝကို ပုံဖော်တာ။ အဲဒီအလုပ်ကို ‘ကမ္မာ’၊ ပုံဖော်ထားတဲ့ ဘဝနဲ့ ကမ္မာနဲ့ ဆက်လိုက်တော့ ‘ကမ္မာဘဝ’။ ကမ္မာဘဝဆိုတာ တကယ်အလုပ်နဲ့ မိမိရဲ့ဘဝကို ပုံဖော်တာကို ကမ္မာဘဝ။ အဟုတ်တကယ် အဲဒီ အကြောင်းအရာတွေ မိမိမှာ ရှိနေတယ်၊ ဖြစ်နေတယ်၊ လုပ်နေတာ အမှန်ဖြစ်သော်လည်းပဲ သူ အပိုင်းနဲ့ သူကဏ္

ကွဲကွဲပြားပြား ခဲ့ခြမ်းပြီးတော့ သင်မပေးလျှင် ‘ငါဘဝ ငါကိစ္စ၊ ငါအဖြစ်’ ဒါနဲ့ပဲ ဘဝခရီးကို လျှောက်ကြရတာ။ သေသည့်တိုင်အောင် ဒီအဓိပ္ပာယ် မျိုးကို ပေါက်ပေါက်ရောက်ရောက် မစဉ်းစားနိုင်ဘူး။ အခုံ ဘဝအဓိပ္ပာယ် ကို ချေချေငံးပါ ပေါက်ပေါက်ရောက်ရောက်၊ သဘာဝကျကျ မိမိကိုယ်ပိုင် ဉာဏ်နှင့် စဉ်းစားနိုင်သည့်အဖြစ်သို့ရောက်အောင် ဒီပညာတွေ သင်နေတာ။ ဒီပညာတွေတတ်မှ ဘဝအဓိပ္ပာယ်ကို အခြေခံကျကျ သိတာပါ။ ဒါဟာ အလွန်အရေးကြီးတာ။ ဘာဖြစ်လို့ အရေးကြီးတာတုန်း၊ ရိုးရိုးလူ တွေက ဒီတစ်ဘဝပြီးလျှင်ပြီးရော၊ ဘာဖြစ်မှန်း မသိဘူး။ ရိုးရိုးလူဆိုတာ ဒီဒေသနာ၏အပြင်ဘက်က လူတွေက ဒီတစ်ဘဝပြီးလျှင် ဘာဖြစ်တယ် လည်း မသိဘူး၊ ဘာမှန်းလည်း မသိဘူး။ အရင်ကိစ္စက တစ်ဘဝပြီးလျှင် ကိစ္စတစ်ရပ် ပြီးသွားရာတာပဲ သိတာပါ။ ဗုဒ္ဓဘာသာဝင်များက ဒီဘဝပြီးရုံးမျိုး မပြီးသေးဘူး။ နောက်ထပ် ဘဝအသစ်တစ်ခု တည်းမှုံးမှာ။ အဲဒီ အသိ လေးက ဒီဒေသနာကမှ ပြောထားတာ၊ သင်ပေးတာပါ။ ဒီဘဝပြီးလျှင် နောက်ထပ်ဘဝတစ်ခု တည်းမှုံးမှာ။ အဲဒီအသိ၊ နောက်ထပ်ဘဝတစ်ခု တည်နိုင်ဖို့ အဲဒီဘဝတစ်ခု တည်နိုင်အောင် အတိအသစ် ရတယ်။ ဘဝ အသစ်ဆိုတာ အတိအသစ်ရတယ်။ အဲဒီ အတိအသစ်ရအောင် အခုံ ပြောနေတဲ့ ကမ္မဘဝက လုပ်ပေးတာပါ။ ကမ္မဘဝက အတိအသစ်ဖြစ်အောင် လုပ်ပေးတာ။

အဲဒီအချက် သေသေချာချာ နားလည်အောင် စဉ်းစားပါ။ နောက်ထပ်ဖြစ်မယ့်ဘဝကို ကမ္မဘဝက ဆောင်ရွက်ပေးတာ။ အဲဒီ ကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်မှာ ‘ဘဝပစ္စယာ အတိ’လို့ ပြောထားတာပါ။

ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေ့အောင်)

အဲဒီအပိုင်းကဏ္ဍများဟာ အခြားဘာသာများနဲ့ အခြားပညာရပ်များမှာ ဘယ်လိုမှ မရှင်းလင်းနိုင်ဘူး။ ဒီဒေသနာကသာ ရှင်းလင်းနိုင်တာ။ ဘဝ ပစ္စယာ အတိ။ ပစ္စပွဲနဲ့ အနာဂတ်ကို ဆက်ပြတာ။ အနာဂတ်မှာ ဖြစ်မယ့် ဟာကို ဘယ်သူက လုပ်ပေးတာတုန်း၊ ပစ္စပွဲနဲ့ရှိနေတဲ့ ကမ္မဘဝက လုပ်ပေးတာပါ။ အဲဒီသဘောအတိုင်းပဲ အတိတ်ကလည်း ဘဝရှိခဲ့တယ်။ အတိတ်ဘဝချုပ်လို ဒီပစ္စပွဲန်ဘဝက ပေါ်လာတာ။ ပစ္စပွဲန်အတိကို အ တိတ်ရဲ့ကမ္မဘဝက လုပ်ပေးတာပါ။ အတိတ်ရဲ့ကမ္မဘဝက ပစ္စပွဲန်အတိ ကို လုပ်ပေးတာ။ အဲဒီတော့ ပစ္စပွဲန်ကမ္မဘဝက အနာဂတ်ရဲ့အတိကို လုပ်ပေးတာ။ အဲဒါ အလွန် အရေးကြီးတဲ့အချက်။ အဲဒီလို အတိတ်ဘဝ ပစ္စပွဲန်ဘဝ အနာဂတ်ဘဝ အဲဒီလို တစ်ဘဝပြီးတစ်ဘဝ ဆက်နေတဲ့ ဘဝကို သံသရာ၊ ဘဝအဆက်ဆက် သံသရာ။ အဲဒီအကြောင်းအရာတွေ စဉ်စားနိုင်ဖို့။ အဲဒီမှာ ဘဝဖြစ်အောင် လုပ်ပေးတာသည် ကမ္မ။ ကမ္မတွေ လုပ်လို ဘဝဖြစ်တာ၊ ကမ္မဘဝ။

ဒီ ကမ္မဆိုတာ ကာယကံ၊ ဝစ်ကံ၊ မနောကံဆိုတဲ့ ကံ(ရ)ပါး။ အဲဒီ ကံ(ရ)ပါးက တွေးတယ်၊ ကြံးတယ်၊ ပါးစပ်နှင့်ပြောတယ်၊ ကိုယ်နှင့် လုပ်တယ်၊ မနောကံက တွေးတယ်၊ ကြံးတယ်၊ ဝစ်ကံက နှုတ်နဲ့ပြောတယ်၊ ကာယကံက ကိုယ်နဲ့လုပ်တယ်။ အဲဒါကို ကံ(ရ)ပါးခေါ်တယ်။ အဲဒီ ကံဆိုတဲ့ ကံ(ရ)ပါးဟာ နေ့စဉ်နဲ့အမျှ လုပ်နေတာပါ။ ခန္ဓာ(၅)ပါးနဲ့ ကံ(ရ)ပါးဖြစ်အောင် လုပ်နေတာ။ ခန္ဓာ(၅)ပါးနဲ့ လုပ်နေတဲ့ ကံ(ရ)ပါးတွေဟာ ကံစွမ်းအားတွေ့ကိုလည်း ထုတ်ပေးတယ်။ ခန္ဓာ(၅)ပါးလုပ်တော့ အဲဒီ ခန္ဓာ(၅)ပါးတွေဟာ ထပ်ခါထပ်ခါလုပ်တော့ စွဲတယ်။ စွဲတော့ ဥပါဒီ

နက္ခန္ဓာတွေ ဖွဲ့ပေးတယ်။ အဲဒီ ဥပါဒါနက္ခန္ဓာတွေကပဲ ဆက်ပြီးတော့ င့်ဘဝ င့်ကိစ္စ၊ င့်အဖြစ် လုပ်ပြန်ပါတယ်။ သူက ပစ္စပွန်မှာ ဖြစ်နေတာသာ သိတာ။ နောက်လာမယ့် ဘဝအကြောင်းကို မသိဘူး။ အရေးကြီးနေတာ က အခုလုပ်နေတဲ့ ကာယကံ၊ ဝစ်ကံ၊ မနောကံဆုတဲ့ ကံ(၃)ပါးဟာ ကမ္မ ဘဝကို တည်ထောင်နေတာ။ အဲဒီ ကမ္မဘဝ တည်ထောင်ထားတဲ့ အ ထမ္မာ ရှိုရှိုးလေးပါပဲ။ ကောင်းအောင်လုပ်လျှင် ကောင်းတဲ့ကမ္မဘဝ မကောင်းတာလုပ်လျှင် မကောင်းတဲ့ကမ္မဘဝ ဖြစ်ပါတယ်။

ဘဝပစ္စယာ အတိမှာ မကောင်းတာတွေ လုပ်ထားတဲ့ဘဝက မကောင်းတဲ့အတိကို တည်ပေးမှာပဲ။ ကောင်းတာလုပ်ထားတဲ့ဘဝက ကောင်းတဲ့အတိကို တည်ပေးမှာပါ။ အဲဒီ အကြောင်းအကျိုး ဆက်သွယ် နေတာ။ အဲဒီ ဆက်သွယ်နေတဲ့သဘောကို ကြောင်းကျိုးးဆက်သွယ်မှု ပညာ၊ ပဋိစ္စသမဂ္ဂပါဒ ပညာ။ ကံ(၃)ပါးက တည်ပေးတာ ကမ္မဘဝ။ အဲဒီ ကမ္မဘဝက တည်ပေးတာ အတိ။ အတိတစ်ခု မြင့်အောင်၊ နိမ့်အောင်က ဘယ်သူကလုပ်ပေးတာတုန်း၊ ကမ္မဘဝက လုပ်ပေးတာ၊ ကမ္မဘဝဆိုတာ ကံ(၃)ပါး၊ ကာယကံ၊ ဝစ်ကံ၊ မနောကံ။ ကာယကံ၊ ဝစ်ကံ၊ မနောကံတွေ လုပ်တိုင်းလုပ်တိုင်း အဆင့်နိမ့်တာရှိတယ်၊ မြင့်တာရှိတယ်၊ ကောင်းတာရှိ တယ်၊ ဆိုးတာရှိတယ်။ အဲဒီစွမ်းအားတွေ ဘဝအသစ်ကို တည်ရာမှာ သူတို့က ဆောင်ရွက်နေတာ။ အဲဒီ သဘောလေးကို ကမ္မ၏အစွမ်း၊ ကမ္မ သတ္တိ။

အဓိပ္ပာယ် အလွန်နက်နဲ့တဲ့ ကံ၏အကြောင်းကို မိမိတို့ဘက်နှင့် စဉ်းစားနိုင်ဖို့ အခြေခံပညာတွေပါ။ ဒီပညာတွေဟာ ဘာအကြောင်းကို

ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေ့အောင်)

သိမ့်တုန်း၊ ဘဝအကြောင်းကို သိမ့် ဘဝဖြစ်အောင် ဆောင်ရွက်ပေးနေတဲ့ ကံအကြောင်းကိုသိမ့်။ အဲဒီကံတွေက ဒီဘဝမှာပဲ လုပ်နေတယ်။ အတိတ် ဘဝကလည်း လုပ်ခဲ့တယ်။ ဒီပစ္စပ်မှာလုပ်နေတဲ့ ကံတွေက၊ တွေးတာ၊ ကြံတာ၊ လုပ်တာ၊ ပြောတာတွေအားလုံးက စွမ်းအားရှိတယ်။ အဲဒီစွမ်းအားက ဘဝအသစ်ဖြစ်သော အတိအသစ်ကို တည်ပေးနိုင်ဖို့ အားတွေ့ အပြည့်ဖြည့်နေတာ။ စဉ်ဆက်မပြတ် အားတွေ့ဖြည့်နေတာပါ။ ဘာကံ(၃)ပါးတုန်း၊ ကာယကံ၊ ဝစ်ကံ၊ မနောကံဆိုတဲ့ ကံ(၃)ပါး။ အဲဒီ ကာယကံ၊ ဝစ်ကံ၊ မနောကံဆိုတဲ့ ကံ(၃)ပါးက ထွက်လာတဲ့ စွမ်းအား။ အဲဒီကံစွမ်းအားတွေက ဘဝအသစ်အသစ်ကို ထပ်ပြီးတော့ တည်တည်ပေးနေတာ။ အဲဒီတော့ သိရမယ့်အချက်က အခု မိမိပစ္စပ်မှာ ရထားတဲ့ဘဝ၊ ပဋိသန္ဓာ တည်ပေးလိုက်တာကိုက ဘယ်သူက တည်ပေးတာတုန်း၊ အတိတ်ဘဝတွေက လုပ်ထားခဲ့တဲ့ ကမ္မဘဝ၊ ကံစွမ်းအားက လုပ်ပေးတာ။ အဲဒီပညာက ဒီဒေသနာမှာသာ ရှိတာ။ ဒီပြင်မှာတော့ ဒီအကြောင်းအရာ မရှိဘူး။ နားလည်နိုင်ဖို့လည်း အလွန်ခက်ပါတယ်။

အခု သင်ထားတဲ့ ပညာ၊ ဒေသနာမယပညာ။ ဒေသနာမယပညာ ပညာဆိုတာ ဘုရားရှင် ဟောကြားတော်မူသော ဓမ္မဒေသနာမှာပါတဲ့ ပညာ။ အဲဒီတော့ ဒီဟာတွေဟာ ကျယ်ဝန်းလည်း ကျယ်ဝန်းတယ်၊ နက်နဲည်းနက်နဲတယ်။ တစ်သက်လုံး သင်လို့မကုန်ဘူး။ သို့သော် အခုလောက်တို့တောင်းတဲ့အချိန်လေးမှာ လိုအပ်ချက်ကလေးလောက်ကိုပဲ ထုတ်နှုတ်ပြီးတော့ သင်ယူရပါတယ်။ အခုရတာတွေက သုတမယ၊ အသံကြားလို့

သိတဲ့ ပညာ။ ဒီဇွဲမယပညာ၊ စာဖတ်လို့ ဘုတ်ပေါ်မှာ ရေးထားတာတွေကို
ဖတ်လို့ရတဲ့ ဒီဇွဲမယပညာ။ သူတမယ၊ ဒီဇွဲမယ နှစ်ခုပေါင်းတာကို ဗဟို
သူတပညာ။ အဲဒီတော့ အခု ဗဟိုသူတပညာ ရပါဖြူ။ ဒီစကားတွေ
အဓိပ္ပာယ်သိဖို့ရာ နက်နဲပါတယ်၊ သိမ်မွေပါတယ်။ အခု ကြားထား၊ မြင်
ထားတာတွေကို ထပ်တလဲလဲ ပြန်စဉ်းစား။ ဘယ်လောက်အဓိပ္ပာယ်ရှိ
သလဲ၊ ဘယ်လောက်မှန်သလဲ ကိုယ်ကိုယ်တိုင် သဘောပေါက်မှာ။ ပြော
တာ နားထောင်ရှုနဲ့ မဖြီးဘူး။ သဘောပေါက်မှာ ဘာပြောနေတယ်ဆိုတာ
သိမှပါ။

အခုကြားတာတွေ နားလည်တယ်၊ သဘောပေါက်တယ်လို့
ထင်တာ။ ကျောင်းတက်တူန်းက ဂျီဗြိမေတ္တာ သင်တယ်။ သိအိုရို ၄၉
သင်တယ်။ ထောင့်မှန်တစ်ခု၏ အနားနှစ်ဖက်မှာ တည်ဆောက် ထားတဲ့
စတုရန်းနှစ်ခု၏ ဧရိယာကိုပေါင်းလျှင် မျက်နှာချင်းဆိုင် ထောင့်မှန်ခံ
အနားပေါ်မှာ တည်ဆောက်ထားတဲ့ စတုရန်း၏ဧရိယာနှင့် ညီမှုတယ်။
အဲဒါလေးကို သိရှုနဲ့ ပေးထားတဲ့ Problem ကို မတွက်တတ်သေးဘူး။
ဘာပါမှုတူန်း အဲဒီသချုံး တွက်တတ်မှ စာမေးပွဲက အောင်တယ်။ အဲဒီသ
ဘောနဲ့ ထပ်တူပဲ၊ အခုဟာလေးတွေက သိပါတယ်ပြောရှုနဲ့ မရဘူး။
ဘာလုပ်တတ်မှတူန်း၊ ပုံစံတွက်တတ်မှပါ။ ပုံစံတွက်တယ်ဆိုတာ သိအိုရို
အဟုတ်ကျေမှု စဉ်းစားလည်း စဉ်းစားတတ်မှာ။ အခု ရှုံးရှုံးပုံစံမဟုတ်
ဘူး။ ဘဝပုံစံကို တွက်တတ်ဖို့အတွက် ဒီသိအိုရိုကို သင်ပေးနေတာ။
ဘဝပုံစံကို ကိုယ့်ဟာကိုယ် အပြုတွက်အောင် ကြိုးစားနိုင်ဖို့ ဒီပညာကို
သင်တာ။ ဒီ သိအိုရိုကိုသိရှုနဲ့ ဘဝပုံစံကို မတွက်နိုင်သေးဘူး။ ထပ်တလဲ

ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွေအောင်ကစေ)

လ စဉ်းစား။ စဉ်းစားရုံတင်မကဘူး။ လေ့ကျင့်ခန်းလုပ်။ အဲဒါဟာ ဒီ အေသနာရဲ့ ထူးခြားချက်။ ဗဟိုသုတလည်း ရရမယ်။ ဗဟိုသုတရတာက အေသနာမယပညာ။ စဉ်းစားဆင်ခြင်တာက စိန္တာမယပညာ။ အားထုတ်တာက ဘာဝနာမယပညာ။ အဲဒီပညာ (၃)ပါးပါမှ ကိုယ်တိုင် ဘဝပြဿနာ အပြုပြုရပ်ကို ဖြေရှင်းနိုင်ပြီးတော့ ဘဝအသစ်သွားလျှင် မြင့်တဲ့ဘဝဆိုတာ ဘာခေါ်တာ၊ ဘယ်လို တည်ဆောက်ရတာ၊ ဘယ်လိုတိုးစားရတာ ဆိုတာ ကို သိမယ်။ သံသရာခနီးသွားဖြစ်သော မိမိ၏အကြောင်းကို သေချာသိဖို့ မိမိကိုယ်တိုင်က သံသရာခနီးသည်ပါ။ သံသရာခနီးသည်မှာရှိသော ဘဝပူစာ၊ ဘဝပြဿနာ။ အဲဒါကို ကိုယ်တိုင် ဖြေရှင်းနိုင်ရမယ်။ ဖြေရှင်းနိုင်ဖို့ အခဲ သိအိုရိုကို ပေးပါတယ်။

အားလုံးသော ဓမ္မမိတ်ဆွဲများ မြတ်စွာဘုရား သင်ကြားပေးတဲ့ ဓမ္မသဘာဝများကို အခဲလို ကြားရနာရပြီးလျှင် အဆင့်ဆင့် စိန္တာမယပညာ၊ ဘာဝနာမယပညာများအထိ တက်လှမ်း၍ ဘဝအဆင့် မြင့်သည် ထက်မြင့်အောင် တက်လှမ်းနိုင်ကြပါစေ။

သာဓာ၊ သာဓာ၊ သာဓာ။